

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

မွေးမြှေရေးနှင့် ရေလှပ်ငန်းဝန်ကြီးဌာန

GOVERNMENT OF THE UNION OF MYANMAR  
MINISTRY OF LIVESTOCK BREEDING AND FISHERIES

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို  
ပြင်ဆင်သည့်ဥပဒေ

LAW AMENDING  
THE MYANMA MARINE FISHERIES LAW

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို

ပြင်ဆင်သည့်ဥပဒေ

Law Amending

The Myanma Marine Fisheries Law

နိုင်ငံတော် ြိမ်ဝပ်ပါပြားမှုတည်ဆောက်ရေးအဖွဲ့  
 မြန်မာ့ပိုင်လယ် ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ  
 (နိုင်ငံတော် ြိမ်ဝပ်ပါပြားမှုတည်ဆောက်ရေးအဖွဲ့  
 ဥပဒေအမှတ် ၁၆/၉၃)  
 ၁၃၅၅ ခုနှစ်၊ သိတင်းကျွော်လဆန်း ၁၃ ရက်  
 (၁၉၉၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်)

နိုင်ငံတော် ြိမ်ဝပ်ပါပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို  
 ပြဋ္ဌာန်းလိုက်သည်။  
 ၁။ ဤဥပဒေကို မြန်မာ့ပိုင်လယ်ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု  
 ခေါ်တွင်ဖော်မည်။  
 ၂။ မြန်မာ့ပိုင်လယ်ငါးလုပ်ငန်းဥပဒေတွင် -  
 (က) ပုံးမ ၄၂ ကို ပုံးမ ၄၂ ပုံးမခွဲ (က) ဟူ၍ ပြင်ဆင်ရမည်။  
 (ခ) ပုံးမ ၄၂ ပုံးမခွဲ (က) အောက်တွင် အောက်ပါပုံးမခွဲကို ပုံးမခွဲ (ခ)  
 အဖြစ် ဖြည့်စွက်ရမည် -  
 (ခ) မည်သူမျှ စစ်ဆေးရေးမှုးက ငါးလုပ်ငန်းတစ်ခုခုအား စစ်ဆေး  
 နေစဉ် ငါး၊ ငါးဖမ်းကိရိယာ၊ အမြားပစ္စည်းနှင့် ရွှေစသည်များကို  
 ကွယ်ရှုက်ခြင်း သို့မဟုတ် စစ်ဆေးရေးမှုး၏ ခွင့်ပြုချက်မရရှိုံး  
 စွန့်ပစ်ခြင်း မပြု၍။  
 ၃။ မြန်မာ့ပိုင်လယ်ငါးလုပ်ငန်း ဥပဒေ ပုံးမ ၄၂ အောက်တွင် အောက်ပါပုံးမကို  
 ပုံးမ ၄၂-က အဖြစ် ဖြည့်စွက်ရမည် -  
 ၄၂-က။ ဤဥပဒေအရ အပ်နှင့်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့် တစ်ရပ်ရှုံး  
 ကို ကျင့်သုံးသော မည်သည့် ပြည့်သူ့ဝန်ထမ်းမဆို အောက်ပါ  
 တစ်ခုခုကို မပြုလုပ်၍ -

**The State Law and Order Restoration Council  
 Law Amending the Myanma Marine Fisheries Law**  
 (The State Law and Order Restoration Council Law No 16/93)

The 13th Waxing Day of Thadinkyut, 1355 ME  
 (28th October, 1993)

The State Law and Order Restoration Council hereby enacts  
 the following Law: —

1. This Law shall be called the Law Amending the Myanma Marine Fisheries Law.
2. In the Myanma Marine Fisheries Law —
  - (a) Section 42 shall be amended as sub-section (a) of Section 42;
  - (b) the following sub-section shall be inserted as sub-section (b), under sub-section (a) of Section 42: -
    - (b) While the Inspector is inspecting any fishery, no one shall conceal or without the permission of the Inspector dispose of fish, fishing implement, other material and money.
3. The following section shall be inserted as Section 42 A, under Section 42 of the Myanma Marine Fisheries Law: —
  - 42 A. No public servant exercising any of the duties and powers conferred under this Law shall commit any of the following: —

- (က) ပြစ်မှုကျူးလွန်သူကို အခြားသူတစ်ဦးဦးဖြင့် အစားထိုးခြင်း  
သို့မဟုတ် ပြစ်မှုကျူးလွန်သူအား အရေးမယူဘဲ ထိမ်ချုံ  
ခြင်း။
- (ခ) ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းကို ဖျောက်ဖျက်  
ခြင်း၊ မသမာဓာသာနည်းဖြင့် ပြောင်းလဲခြင်း၊ အစားထိုးခြင်း၊  
သို့မဟုတ် အလွှာသုံးစား ပြုခြင်း။

၄။ မြန်မာပင်လယ်ငါးလုပ်ငန်း ဥပဒေ ပုဒ်မ ၄၄ မ ၄၉ အထိ ပုဒ်မများကို  
အောက်ပါ ပုဒ်မများဖြင့် အစားထိုးရမည် -

- ၄၅။ မည်သူမဆို ပုဒ်မ ၃၃၊ ပုဒ်မ ၃၄ သို့မဟုတ် ပုဒ်မ ၄၀ပါ ပြဋ္ဌာန်း  
ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား  
စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်းက် ၁၀ နှစ်အထိဖြစ်စေ  
ငွေးက် ကျပ် ၃၀၀၀၀၀ အထိ ဖြစ်စေ၊ ဒေါက်နှစ်ရပ်လုံးဖြစ်စေ  
ချမှတ်ရမည်။
- ၄၆။ လိုင်စင်ရရှိသူသည် ပုဒ်မ ၃၅၊ ပုဒ်မ ၃၆ သို့မဟုတ် ပုဒ်မ ၃၇  
ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း  
ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်းက် ၃ နှစ်  
အထိဖြစ်စေ ငွေးက် ကျပ် ၂၀၀၀၀၀ အထိ ဖြစ်စေ၊ ဒေါက်နှစ်ရပ်လုံး  
ဖြစ်စေ ချမှတ်ရမည်။
- ၄၇။ မည်သူမဆို ပုဒ်မ ၃၉၊ ပုဒ်မ ၄၁ သို့မဟုတ် ပုဒ်မ ၄၂ ပါ  
ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု  
ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်းက် ၃ နှစ်အထိ  
ဖြစ်စေ၊ ငွေးက် ကျပ် ၁၀၀၀၀၀ အထိ ဖြစ်စေ၊ ဒေါက်နှစ်ရပ်လုံး  
ဖြစ်စေ ချမှတ်ရမည်။
- ၄၈။ မည်သူမဆို ပုဒ်မ ၃၈ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်  
ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်  
ထိုသူအား ထောင်းက် ၁၀ နှစ် အထိ ဖြစ်စေ၊ ငွေးက် ကျပ်  
၅၀၀၀၀၀ အထိ ဖြစ်စေ၊ ဒေါက်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

- (a) replacing another person for the offender or  
concealing the offender without taking any action:
- (b) causing to disappear, altering by wrongful means,  
substituting or misusing an exhibit involved in an  
offence.

Section 44 to 49 of the Myanma Marine Fisheries Law shall be  
substituted by the following Sections:-

44. Whoever violates any provision of Section 33, Section 34  
or Section 40 shall, on conviction be punished with imprisonment  
for a term which may extend to 10 years or with fine  
which may extend to kyats 300,000 or with both.
45. If a licence holder violates, any provision of Section 35,  
Section 36 or Section 37, he shall, on conviction be  
punished with imprisonment for a term which may extend  
to 3 years or with fine which may extend to kyats 200,000  
or with both.
46. Whoever violates any provision of Section 39, Section 41  
or Section 42 shall, on conviction be punished with imprisonment  
for a term which may extend to 3 years or with fine  
which may extend to kyats 100,000 or with both.
47. Whoever violates any provision of Section 38 shall, on  
conviction be punished with imprisonment for a term which  
may extend to 10 years or with fine which may extend to  
kyats 500,000 or with both.

- ၄၈။ မည်သူမဆို ပုံစံမ ၄၃ ပါ ပြဋ္ဌာန်းချက်ကျူးလွှာ  
ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူငှား ထောင်ဒဏ်  
၇ နှစ်အထိ ဖြစ်စေ၊ ငွေဒက် ကျပ် ၅၀၀၀၀ အထိ ဖြစ်စေ  
ဒဏ်နှစ်ရပ်လှုံး ဖြစ်စေ ချမှတ်ရမည်။
- ၄၉။ မည်သည့် ပြည်သူ့ဝန်ထမ်းမဆို ပုံစံမ ၄၂-က ပါ ပြဋ္ဌာန်းချက်  
တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား  
စီရင်ခြင်းခံရသူငှား ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်  
ရမည့်အပြင် ငွေဒက်လည်း ချမှတ်နိုင်သည်။ ထိုပြင် ပြစ်မှုနှင့်  
သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြူ  
သိမ်းဆည်းရမည်။
- ၅။ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ ပုံစံ ၅၈ ကို အောက်ပါပုံစံမဖြင့် အစား  
ထိုးရမည် -
- ၅၁။ ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွှာ  
ကြောင်း ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ငွေဒက် ချမှတ်ရမှုတဲ့  
တရားခံသည့် နိုင်ငံခြားသားဖြစ်ပါက ထိုသူအား မြန်မာငွေရှုံး  
ညီဗျာသော အစိုးရက သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆော်  
စေရမည်။
- ၆။ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေပုံစံ ၅၉ အောက်တွင် အောက်ပါပုံစံမ၏  
ပုံစံမ ၅၉-က အဖြစ် ပြည့်စွဲရမည် -
- ၆၉-က။ ပုံစံ ၄၉ အရ ပြည်သူ့ဝန်ထမ်း တစ်ဦးဦးကို အရေးယူရန် ၈  
အပ်လျှင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားခွဲ  
ခြင်း ပြုရမည်။

(ပု) သန်းချွေ  
မိုလ်ချုပ်မူးကြီး

ဤဇန်

နိုင်ငံတော်ဌာနိုင်ငံပို့ပြားမှုတည်ဆောက်ရေးအ

48. Whoever violates the provision of Section 43 shall, on conviction be punished with imprisonment for a term which may extend to 3 years or with fine which may extend to kyats 50,000 or with both.
49. If a public servant violates any provision of Section 42 A he shall, on conviction be punished with imprisonment for a term which may extend to 7 years and may also be liable to fine. In addition, the exhibits involved in the offence shall be confiscated.
5. The following Section shall be substituted for Section 58 of the Myanma Marine Fisheries Law: —
58. In imposing a punishment of fine by the Court for violation of any of the prohibitions contained in this Law, if the accused is a foreigner the fine shall be paid in foreign currency equivalent to the amount in Myanmar currency, as determined by the Government.
6. The following Section shall be inserted as Section 59 A, under Section 59 of the Myanma Marine Fisheries Law: —
- 59 A. If it is necessary to take action against any public servant under Section 49, legal proceedings shall only be instituted with the prior sanction of the Ministry.

(Sd) Than Shwe  
Senior General  
Chairman

The State Law and Order Restoration Council